

နော်ဝေဘာသာနှင့် လူမှုရေးဘာသာရပ် စာမေးပွဲများဖြေဆိုရာတွင် ဖြေဆိုသူများ သိထားသင့်သော အချက်အလက်များ

- ကိုယ်တိုင်လာရောက်ခြင်း-** စာမေးပွဲကျင်းပရာသို့ သင် အချိန်မီအရောက်လာရမည်။ အချိန်လွန်မှရောက်လာသူများကို ဝင်ခွင့်ပြုမည်မဟုတ်။ စာမေးပွဲကျင်းပသည့်ဌာနမှ ပေးပို့ထားသောစာတွင်ဖော်ပြထားသည့် အချိန်နှင့်နေရာကိုကြည့်ပါ။
- သက်သေခံ အထောက်အထား -** စာမေးပွဲကျင်းပရာသို့ရောက်လျှင် တရားဝင်အထောက်အထားပြုပြီးနောက် စာမေးပွဲဖြေဆိုသူ စာရင်းစာရွက်တွင် လက်မှတ်ထိုးပါ။ တရားဝင်အသိအမှတ်ပြုသော အထောက်အထားများမှာ -
- သက်တမ်းမကုန်သေးသော နိုင်ငံကူးလက်မှတ် (Pass)
 - နော်ဝေ ယာဉ်မောင်းလိုင်စင် (Norsk førerkort) မူရင်းနှင့် မိတ္တူ
 - ဓာတ်ပုံပါသော နော်ဝေ ဘဏ်ကဒ် (Norsk bankkort med bilde)
 - 2003 ခုနှစ် ဧပြီလ ၁ ရက်နေ့၏ နောက်ပိုင်းတွင် စာပို့လုပ်ငန်းဌာန(Posten)က ထုတ်ပေးထားသော အထောက်အထားကဒ်
 - ဥရောပဓနသဟာယ (EØS) အတွင်းရှိ နိုင်ငံတခုခုက ထုတ်ပေးထားသော အမျိုးသားမှတ်ပုံတင်
 - ဒုက္ခသည်များကိုထုတ်ပေးသည့် နိုင်ငံကူးလက်မှတ် (Reisebevis for flyktninger) နှင့် ညွှန်နိုင်ငံသားမှတ်ပုံတင် (Utlendingspass)
 - နိုင်ငံခြားသားများ နေထိုင်ခွင့်လက်မှတ် (Oppholdskort)
 - အမည်အပြည့်အစုံနှင့် မွေးဖွားရာဒေသတို့ဖော်ပြပါရှိသော နိုင်ငံခိုလှုံခွင့်လျှောက်ထားသူ မှတ်ပုံတင် (Asylsøkerbevis) ... တို့ဖြစ်သည်။
- အမည် -** စာမေးပွဲဖြေဆိုသူစာရင်းတွင်လက်မှတ်ထိုးသည့်အခါ ဖော်ပြထားသော သင့်အမည်၊ နေရပ်လိပ်စာ နှင့် မွေးသက္ကရာဇ်များ မှန်-မမှန် စစ်ဆေးပါ။
- စာမေးပွဲဝင်ကြေးပြေစာ -** စာမေးပွဲဝင်ကြေးကို ငွေတောင်းခံလွှာပြုပြီးပေးသွင်းခဲ့သူ သို့မဟုတ် စာဖြေဌာနသို့ တိုက်ရိုက်ငွေပေးသွင်းခဲ့သူဖြစ်လျှင် ငွေရပြေစာကို တပါတည်း ယူဆောင်လာရမည်။ ဘဏ်ကဒ်နှင့်ပေးသွင်းပြီးဖြစ်ပါက ပြေစာပြရန်မလိုပါ။
- အထောက်အကူ ပစ္စည်းများ -** စာမေးပွဲဖြေရာတွင် မည်သည့်အထောက်အကူပစ္စည်းမျှသုံးခွင့်မပြု။ ဆိုလိုသည်မှာ အင်တာနက်ကို သို့မဟုတ် ကွန်ပျူတာတွင်သိမ်းဆည်းထားသည့် စာရွက်စာတမ်းများကို သင် သုံးခွင့်ရမည်မဟုတ်။ စာမေးပွဲဖြေဆိုနေစဉ်အတွင်း စာမေးပွဲခန်းစောင့်သူ သို့မဟုတ် စာမေးပွဲကြီးကြပ်သူတို့မှအပ အခြားမည်သူနှင့်မျှ ပြောဆိုဆက်သွယ်ခြင်းမပြုရ။ ဖောက်ဖျက်ကျူးလွန်ပါက မသမာမှု(စာခိုးချခြင်း)ဟု သတ်မှတ်မည်။

စာပေအနုပညာ

ခိုးယူသုံးစွဲမှု (plagiat) -

သီကုံးရေးဖွဲ့တင်ပြမှု(skriftlig framstilling) အပိုင်းကို ဖြေဆိုရာတွင် သင်ကိုယ်တိုင်ရေးသည့်စာသားဖြစ်ရမည်။ စာပေအနုပညာခိုးယူသုံးစွဲမှု (plagiat) ကို လုံးဝခွင့်မပြု။ အကယ်၍ သင့်အနေနှင့် (အင်တာနက်၊ ပြဋ္ဌာန်းစာအုပ် သို့မဟုတ် သင်တန်းသားသူငယ်ချင်း ကဲ့သို့သော) အခြားသူထံမှ တပုဒ်လုံးဖြစ်စေ တစိတ်တပိုင်းဖြစ်စေ ကူးချအသုံးပြုပြီး သင်ကိုယ်တိုင်ရေးသားသယောင် အသုံးချခဲ့ပါက စာပေအနုပညာခိုးယူသုံးစွဲမှု အဖြစ်သတ်မှတ်ပြီး ထိုဖြေဆိုမှုအပိုင်းအတွက် အမှတ်လုံးဝပေးမည်မဟုတ်။

စာရေးကိရိယာများ -

အကြမ်းရေးမှတ်ရန် သင့်ကိုယ်ပိုင်စာအုပ်စာရွက်များ သုံးစွဲခွင့်မရှိ။ သို့သော် လိုအပ်၍တောင်းဆိုပါက ခဲတံနှင့်စက္ကူထုတ်ပေးမည်။ ထိုစက္ကူများကို စာမေးပွဲခန်းမှထွက်ခွာမီ တာဝန်ကျသူထံ ပြန်လည်အပ်နှံခဲ့ရမည်။

လက်ကိုင်ဖုန်း -

စာမေးပွဲဖြေနေစဉ်အတွင်း လက်ကိုင်ဖုန်းကို လုံးဝပိတ်ထားပြီး အဝေးတွင်ထားရမည်။ သင့်အင်္ကျီအိတ်ထဲတွင်ဖြစ်စေ သင့်အနီးတွင်ဖြစ်စေ ယူဆောင်ထားခွင့်မပြု။ စာမေးပွဲဖြေဆိုစဉ်အတွင်း လက်ကိုင်ဖုန်းလက်ဝယ်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါက မသမာမှုလုပ်ရန်(စာခိုးချရန်) ကြံစည်မှုဟု သတ်မှတ်မည်။

နာမကျန်းဖြစ်ခြင်း -

သင် နာမကျန်းဖြစ်ပါက ဆရာဝန်ထံမှဆေးစာ သို့မဟုတ် နာမကျန်းအနားယူခွင့်ပေးစာကို စာဖြေဌာနသို့ စာမေးပွဲကျင်းပသည့်နေ့မှ (၇) ရက်ထက်နောက်မကျစေဘဲ ပေးပို့ရမည်။ သို့ဖြစ်လျှင် နောင်တချိန်တွင် စာမေးပွဲကိုအခမဲ့ထပ်မံဖြေဆိုခွင့်တောင်းနိုင်မည်။

မသမာမှု (စာခိုးချခြင်း) (fusk)-

စာမေးပွဲဖြေရာတွင် မည်သည့်အထောက်အကူပစ္စည်းမျှသုံးခွင့်မပြု။ စာကူးချလျှင် သို့မဟုတ် ခိုးချရန်ကြိုးစားလျှင် မသမာမှုဟု သတ်မှတ်သည်။

မသမာမှုဟု ဆိုနိုင်သည်များမှာ ဥပမာအားဖြင့် -

- အီလက်ထရွန်းနစ်ပစ္စည်းများနှင့် လက်ကိုင်ဖုန်း အသုံးပြုခြင်း
- သူတပါးထံမှ တပုဒ်လုံးဖြစ်စေ တစိတ်တပိုင်းဖြစ်စေ ကူးချခြင်း
- မှတ်ပုံတင်အထောက်အထားအတုသုံးခြင်း
- အဘိဓာန် (ordbok) သို့မဟုတ် ယူဆောင်လာသည့်မှတ်စုများအသုံးပြုခြင်း
- စာမေးပွဲဖြေဆိုစဉ်အတွင်း စာမေးပွဲတာဝန်ကျသူများမှအပ အခြားတစ်စုံတယောက်နှင့် ဆက်သွယ်ပြောဆိုခြင်း။

မသမာမှုလုပ်ခဲ့လျှင် သို့မဟုတ် လုပ်ရန်ကြိုးစားခဲ့လျှင် ဖြစ်လာနိုင်သည်မှာ -

- သင့်အား စာမေးပွဲခန်းမှ ထွက်ခွာခိုင်းမည်။
- ထိုစာမေးပွဲကာလအတွင်း ဖြေဆိုပြီးသည့် မည်သည့်အပိုင်းအတွက်မျှ အောင်/ရှုံးလက်မှတ်ထုတ်ပေးမည်မဟုတ်။ (ရေးဖြေ နှုတ်ဖြေ နှစ်ခုလုံးနှင့်သက်ဆိုင်သည်)

- နောက်ထပ်စာမေးပွဲဖြေဆိုလျှင် စာမေးပွဲဝင်ကြေးပေးသွင်းရမည်။
- မသမာမှုဆိုရာတွင် စာမေးပွဲဖြေဆိုနေစဉ်၊ ဖြေဆိုပြီးနောက် သို့မဟုတ် အဖြေလွှာစစ်ဆေးဆဲ ကာလအားလုံးနှင့် အကျုံးဝင်သည်။

အောင်/ရှုံး လက်မှတ် -

အောင်/ရှုံးလက်မှတ်ကို သင်တန်းသားစာရင်းတွင် ဖော်ပြထားသည့်လိပ်စာသို့ စာဖြေဌာနကပို့ပေးလိမ့်မည်။ နေရပ်လိပ်စာအသစ်ပြောင်းသွားပါက စာဖြေဌာနသို့ သင် အကြောင်းကြားရမည်။

စောဒကတက်ပိုင်ခွင့် -

အောင်/ရှုံးရလဒ် အပေါ်စောဒကတက်ခြင်း - (နော်ဝေဘာသာစာမေးပွဲ၏) သီကုံးရေးဖွဲ့တင်ပြမှု(skriftlig framstilling) အပိုင်းအတွက် စာမေးပွဲရလဒ်အပေါ် မကျေနပ်ပါက စောဒကတက်ပိုင်ခွင့်ရှိသည်။ စောဒကတက်ပိုင်ခွင့်ကာလမှာ စာမေးပွဲရလဒ်ထုတ်ပေးသည့်နေ့မှ ရက်သတ္တပတ်သုံးပတ်အတွင်းဖြစ်သည်။

စာမေးပွဲစစ်ဆေးပုံ မှုမမှန်သည်ကို စောဒကတက်ခြင်း - စာမေးပွဲစစ်ဆေးပုံ မှုမမှန်ခဲ့လျှင် လူမှုရေးဘာသာရပ်(samfunnskunnskap)စာမေးပွဲ၊ နော်ဝေဘာသာ နှုတ်ဖြေစာမေးပွဲ (muntlig norskprøve) နှင့် ဖတ်ရှုနားလည်နိုင်စွမ်းစစ်ဆေးမှု(leseforståelse) ၊ ကြားသိနားလည်နိုင်စွမ်းစစ်ဆေးမှု(lytteforståelse) နှင့် သီကုံးရေးဖွဲ့တင်ပြမှုတို့တွင် အပိုင်း(delprøve) အလိုက် စောဒကတက်ပိုင်ခွင့်ရှိသည်။ စောဒကတက်ပိုင်ခွင့်ကာလမှာ စာမေးပွဲဖြေဆိုသည့်နေ့မှ ရက်သတ္တပတ်သုံးပတ်အတွင်း ဖြစ်သည်။

စောဒကတက်ပိုင်ခွင့်နှင့်ပတ်သက်၍ www.norskprøven.no နှင့် www.samfunnskunnskapsprøven.no တို့တွင် လေ့လာဖတ်ရှုပါ။

စာမေးပွဲမစီ လက်တွေ့လုပ်ဆောင်ဖွယ်ရာများနှင့်သက်ဆိုင်သည့်မေးခွန်းများကို မေးမြန်းစုံစမ်းခွင့်ရှိပါသည်။ သီကုံးရေးဖွဲ့တင်ပြမှုအပိုင်း၏ မေးခွန်းများကိုနားမလည်ပါက စာမေးပွဲခန်းကြီးကြပ်သူကို မေးမြန်းနိုင်သည်။